


# ၁၀ဖြစ်အောင်မိတ်ဆွေဖွဲ့ခြင်း

အပေါင်းလေ့ကျင့်ခန်းများမစမီ ညီမျှခြင်းတွင် ၁၀ဖြစ်အောင်ဖွဲ့ခြင်းကို ဦးစွာလေ့ကျင့်ပါ။

ဥပမာ (၁)




၁၀ဖြစ်အောင်ပြုလုပ်လိုပါက

၈ ကို (၂) ပေါင်းရန်လိုသည်။

ထို့ကြောင့် (၇) ကို (၂) နှင့် (၅) ဟုခွဲပါ။

ဥပမာ (၂)



၁၀ဖြစ်အောင်ပြုလုပ်လိုပါက

၈ ကို (၂) ပေါင်းရန်လိုသည်။

ထို့ကြောင့် (၆) ကို (၂) နှင့် (၄) ဟုခွဲပါ။